

အမှည့်ခြေစစ် နှု၊ <a- hme' gywei sit> 【军】消耗战
 အမှတ် နှု၊ <a-hmat> ①分数 ②号，号码：ရန်သူ ~ တစ်ထု
 号敌人 ③人体上的胎记 ④记号，标志 ⑤看法，认为
 ⑥铭记，记性：ဝေန်ခဲရပေါင်းလဲမနဲဘူး။ ဒါတောင် ~ မရှိဘူး။
 挨的批评也不少了，但还不记取教训。 ⑦讯号，信号
 အမှတ်ကောင်း က၊ <a- hmat kaun> 分数高
 အမှတ်ကြီး က၊ <a-hmat kyi> 爱记仇，爱记恨
 အမှတ်ဂဏန်း နှု၊ <a-hmat g-nan> 号码
 အမှတ်စာ နှု၊ <a- hmat sa> 人体上的胎记
 အမှတ်စာရင်း နှု၊ <a-hmat s-yin> 分数单
 အမှတ်စဉ် နှု၊ <a- hmat sin> 顺序号
 အမှတ်တမဲ့ က၊ <a- hmat t-me'> ①无意地，无目的地 ②
 偶然地，意外地，出其不意地 ③置若罔闻 ④不注意：
 ~ ကြည့်လိုက်လျှင် ဘဲ-အကြည့် / ~ မေးလိုက်တော့ ဘဲ-အကြည့် /
 ~ ပြောမိသည်။ 脱口而出。
 အမှတ်တရ က၊ <a- hmat t-ya'> ①注意地，小心地，留心
 地 ②永志不忘
 အမှတ်တရပစ္စည်း နှု၊ <a- hmat t-ya' pyit si> 纪念品
 အမှတ်တံဆိပ် နှု၊ <a- hmat d-zeit> ①商标，标记 ②戳子，印
 章
 အမှတ်ထား က၊ <a-hmat hta> ①认为 ②记恨，记在心里，
 牢记不忘
 အမှတ်ထင်ထင် က၊ <a- hmat htin din> ①牢牢地(记住)：
 ~ စွဲလန်းနေသည်။ 牢牢记在心里。 ②有意地，故意地：
 ငါအမှတ်မထင်ပြောတာမဟုတ်ဘူး။ ~ ပြောတာ။ 我不是无意中
 讲的，而是有意识讲的。
 အမှတ်ပေး က၊ <a- hmat pei> 给分，打分数
 အမှတ်ပေးပြိုင်ပွဲ နှု၊ <a- hmat pei: pyain bwe> 循环赛
 အမှတ်ပြု က၊ <a- hmat pyu> 作记号，标志，作为纪念：
 ဥက္ကာကျသည်ကို ~ ရှုကလေးအမည်ကိုမောင်ဥက္ကာဟုပေး၏။ 为了
 纪念陨星坠落，所以起名为貌陨星。
 အမှတ်မထင် က၊ <a- hmat m- htin> ①无意间：စက္ကူစုတ်
 ထွက်ကားပေါ်မှာ ~ ပစ်ထားမိသည်။ 无意间把纸屑扔在车
 上了。 ②偶然地，意外地：သူငယ်ချင်းနှင့် ~ ဆုံမိသည်။ 意
 外地遇见了朋友。 ③不露声色地，秘密地：အပမ်းခဲရမှာ
 စိုးလို့ ~ နေရ၏။ 怕被抓住所以隐藏起来。
 အမှတ်မရှိ က၊ <a-hmat m-shi'> 没有记性，没有记取教训：
 သူ့ကိုပြောပေါင်းလဲများပြီ။ ~ ဘူး။ 跟他说过多次了，但他
 总不记住。
 အမှတ်မဲ့ က၊ <a- hmat me'> = အမှတ်တမဲ့
 အမှတ်မှား က၊ <a- hmat hma> 记错
 အမှတ်ရ က၊ <a- hmat ya'> 想到，想起来，记起来，回忆
 起：ဟိုကိစ္စကို ~ ရှိသူ့ကိုမေးကြည့်သည်။ 想起了那件事，就
 问了他。

အမှတ်ရှိ က၊ <a- hmat shi'> 记在心上，记取教训：ဒါတွေ
 ကိုသူက ~ ပုံမရဘူး။ 看来，他没有吸取教训。
 အမှတ်လက္ခဏာ နှု၊ <a-hmat let kh-na> 标记，记号，象征，符
 号，标识，标志，特征，表示……的特征
 အမှတ်လမ်း နှု၊ <a- hmat lan> 轨迹
 အမှတ်လမ်းဂရပ် နှု၊ <a- hmat lan: g-raf> 座标图，轨迹图
 အမှတ်လွဲ က၊ <a- hmat lwe> 记错
 အမှတ်သညာ နှု၊ <a- hmat thin nya> ①记性：နဲနဲမှ ~ မရှိ
 တဲ့ကောင်ကလေး 毫无记性的小孩 / ဆင်သည် ~ ရှိသော
 သတ္တဝါဖြစ်၏။ 象是有记性的动物。 ②记号，标记：ရွှေ
 ဆိုးကို ~ နှင့်မြှုပ်ထားသည်။ 将金坛作了记号埋藏起来。
 / လူထူးလူဆန်းပဲလို့ ~ ထားလိုက်တယ်။ 人们都认为他是怪人。
 ③信号，暗号：~ ပေးလိုက်ယင်ပစ်ပေးရော့။ 给信号就射击。
 အမှတ်သင်္ကေတ နှု၊ <a-hmat thin kei ta'> 符号，标记，记号
 အမှတ်သည်းခြေ နှု၊ <a- hmat the: gyei> 记性：ဒီလူက ~
 မရှိဘူး။ 这人记性坏。
 အမှတ်အသား နှု၊ <a- hmat a- tha> ①看作，看法：ငါ့ရယ်သူ
 ရယ်ဟု ~ မထား။ 不分彼此。 ③铭记 ③记号，标志，符
 号 ④记载：ဘယ်နှစ်ကကွယ်လွန်သွားသည်ကို ~ မရှိ၍မသိရ။
 因为没有记载不知哪年去世的。
 အမှတ် နှု၊ <a-hmout> 勺，瓢
 အမှန် I နှု၊ <a-hman> 正确，对，肯定，无疑：~ နေထိုင်ရာ
 ဒေသအလိုက်သန်းခေါင်စာရင်း 定居人口调查 II က၊ <a-
 hman> 真实，其实：~ ပြော ~ လုပ်။ 讲真话，做老实
 事。
 အမှန်စင်စစ် က၊ <a- hman sin zit> 事实上，实际上，其实
 အမှန်တကယ် က၊ <a-hman d-ge> 真正：စိမ့်ကိုးကို ~ အ
 ကောင်အထည်ဖော်နိုင်သည်။ 真的能够实现计划。
 အမှန်တရား နှု၊ <a- hman t-ya> 真理：တလောကလုံးဆိုရာ
 ~ 普遍真理
 အမှန်မယွင်း က၊ <a- hman m-ywin> 必定，一定
 အမှန်မလွဲ က၊ <a- hman m- lwe> 必然
 အမှန်မချ က၊ <a-hman mout khya'> 必定
 အမှန်အကန် I နှု၊ <a- hman a-kan> ①正确：~ ကိုမသိသူ။
 不知好坏的人。 ③正直 II က၊ <a- hman a- kan> 正
 确地，正直地：~ ဆောင်ရွက်သည်။ 正确地执行。
 အမှန်အပြောင့် နှု၊ <a- hman a- phyau> 正直
 အမှန်းကောင်း က၊ <a-hman: kaun> 推断正确，估计正确
 အမှန်းကမ်းနား နှု၊ <a-hman: kan: na> = အမှန်းကမ်းလမ်း
 အမှန်းကမ်းနှမ်း နှု၊ <a-hman: kan: hnan> = အမှန်းကမ်းလမ်း
 အမှန်းကမ်းလမ်း နှု၊ <a- hman: kan: lan> 好歹，是非：မင်း
 ကဘာ ~ သိလို့ဝင်ပြောရတာလဲ။ 你知道什么？乱插嘴！
 အမှန်းပြောင့် က၊ <a- hman: phyau> 瞄得准
 အမှန်းမသိ I နှု၊ <a- hman: m- thi'> 什么都不懂的人 II